

សច្ចេកុត្តិទាំងឡាយវិញ អនុករាល់គុណជាពូជពង្សសង្គមដែលមានផ្ទុកវិសេស
ជាបូជាបារាយសុតាច ជាជាតិបរិសុទ្ធច ជាជនជាតិមុមសិទ្ធិពិសេស
ដើម្បីបំផ្លុយអនុករាល់គុណបុរាណសរសើរព្រះអង្គ
ដែលមានហៅអនុករាល់គុណចេញពីសច្ចេកុត្តិដ៏ត
មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ កាលមុន
អនុករាល់គុណមិនមែនជាករណីមួយទេ ប៉ុន្តែតែឡានេះ ជាករណីរបស់ព្រះជាម្ចាស់ហើយ;
កាលមុន មិនមានទទួលព្រះមត្តេតាករណ៍ទេ ប៉ុន្តែតែឡានេះ
មានទទួលព្រះមត្តេតាករណ៍ហើយ។ ១ ពត្រេស ២៩ ១០

Au 11 septembre 2001, l'Église adventiste du septième jour avait déjà, et à maintes reprises, eu recours à la structure politique du gouvernement des États-Unis pour attaquer ceux qu'elle considérait comme hérétiques. Bien avant 2001, les adventistes avaient déjà bu du vin particulier de Babylone, lequel représente le recours au pouvoir de l'État pour attaquer ceux qu'elle jugeait hérétiques.

Ephraïm est un symbole de la rébellion de Jéroboam et du royaume du nord d'Israël, et Ésaïe commence le chapitre vingt-huit en s'adressant à l'Église adventiste du septième jour comme aux ivrognes d'Éphraïm.

駭なるかな、高ぶりの冠、エフライムの酔える者たちよ。その栄えある麗しさはしほみゆく花であり、酒に打ち負かされた者たちの肥えた谷のかしらにある。見よ、主は力ある強き者を備えておられる。これは雹のあらしのように、滅ぼす暴風のように、みなぎりあふれる大水の洪水のように、御手をもってこれを地に投げ落とす。高ぶりの冠、エフライムの酔える者たちは、足の下に踏みにじられる。その栄えある麗しさ、肥えた谷のかしらにあるものは、しほみゆく花となり、夏の前に熟する早なりの実のようになる。これを見つける者は、目にするとすぐに、まだ手にあるうちに食い尽くしてしまう。その日、万軍の主は、その民の残りの者にとって、栄光の冠、麗しき冠となられ、また、さばきの座に着く者にはさばきの霊となり、戦いを門まで押し返す者たちには力となられる。だが、彼らもまた、ぶどう酒によって迷い、強い酒によって道を踏み外した。祭司も預言者も、強い酒によって迷い、ぶどう酒にのみ込まれ、強い酒によって道を踏み外し、幻において迷い、さばきにおいてよろめく。すべての食卓は吐瀉物と汚物とに満ち、清い所は一つもない。イザヤ28:1-8。

ਚੇਤਾਵਨੀ ਦਾ ਤੀਜਾ ਹਾਏ 11 ਸਤੰਬਰ, 2001 ਨੂੰ ਆ ਪਹੁੰਚਿਆ, ਅਤੇ ਇਹ “ਮੁਕੁਟ” ਉੱਤੇ ਆਇਆ, ਜੋ “ਇਫਰਾਇਮ ਦੇ ਮੱਤੇ ਹੋਇਆਂ” ਦੀ ਅਗਵਾਈ ਦਾ ਪ੍ਰਤੀਕ ਹੈ। ਇਸ ਨੇ ਮੈਰੀਲੈਂਡ ਵੱਚਿ ਕਲੀਸਿਆ ਦੇ ਮੁੱਖ ਦਫ਼ਤਰ ਉੱਤੇ ਇੰਧਨ ਨਾਲ ਭਰੇ ਹੋਏ ਹਵਾਈ ਜਹਾਜ਼ ਨਾਲ ਹਮਲਾ ਨਹੀਂ ਕੀਤਾ, ਪਰ ਇਸ ਨੇ ਉਨ੍ਹਾਂ ਦੀ ਇਸ ਅਸਮਰਥਤਾ ਨੂੰ ਚੀਨ੍ਹਤਿ ਕੀਤਾ ਕਿ ਉਹ ਇਹ ਪਛਾਣ ਨਾ ਸਕੇ ਕਿ ਤੀਜੇ ਹਾਏ ਦਾ ਇਸਲਾਮ ਆਉਣਾ ਤੀਜੇ ਦੂਤ ਦੇ ਪਛਿਲੀ ਵਰਖਾ ਦੇ ਸੰਦੇਸ਼ ਦੀ ਸ਼ੁਰੂਆਤ ਸੀ। ਉਸੇ ਸੰਦੇਸ਼ ਅਤੇ ਕਾਰਜ ਦੀ ਅਸਲ ਸ਼ੁਰੂਆਤ, ਜਿਸ ਦਾ ਐਲਾਨ ਕਰਨ ਲਈ ਉਹ ਦਾਅਵਾ ਕਰਦੇ ਹਨ ਕਿ ਉਨ੍ਹਾਂ ਨੂੰ ਖੜਾ ਕੀਤਾ ਗਿਆ ਸੀ। ਉਨ੍ਹਾਂ ਦੀ ਪਹਿਚਾਣ ਕੇਵਲ ਮੁਕੁਟ ਵਜੋਂ ਹੀ ਨਹੀਂ ਹੁੰਦੀ, ਜੋ ਅਗਵਾਈ ਦਾ ਪ੍ਰਤੀਕ ਹੈ, ਪਰ “ਅਹੰਕਾਰ ਦੇ ਮੁਕੁਟ” ਵਜੋਂ ਵੀ ਹੁੰਦੀ ਹੈ; ਇਸ ਤਰ੍ਹਾਂ ਉਨ੍ਹਾਂ ਦੀ ਪਛਾਣ ਉਹਨਾਂ ਉਪਾਸਕਾਂ ਦੀਆਂ ਦੋ ਸ਼੍ਰੇਣੀਆਂ ਵੱਚਿ ਇੱਕ ਵਜੋਂ ਹੁੰਦੀ ਹੈ, ਜੋ ਹਬੱਕੁਕ ਅਧਿਆਇ ਦੇ ਦੀ ਵਾਦ-ਵਿਵਾਦ ਵੱਚਿ ਉਤਪੰਨ ਹੋਈ ਸੀ ਅਤੇ ਹੁੰਦੀ ਹੈ। 11 ਸਤੰਬਰ, 2001 ਨੂੰ, ਹਬੱਕੁਕ ਦੇ ਪਹਿਰਿਦਾਰਾਂ ਨੇ ਫਾਟਕ ਉੱਤੇ ਹੋਣ ਵਾਲੀ ਲੜਾਈ ਵੱਚਿ ਆਪਣੇ ਅਸਥਾਨ ਸੰਭਾਲ ਲਏ।

अवधउपयोक्ता ई बता सकेले कि “ff” से उनका अभिप्राय का बा, एह से पहलै अनुवाद ठीक तरह से दे पाना सम्भव नइखे।

Ce ne sont pas simplement les dirigeants de la Conférence générale qui sont représentés comme les ivrognes d'Éphraïm, mais aussi les prêtres (le ministère pastoral) et les prophètes (les théologiens et les éducateurs) sont hors de la voie, à cause des boissons fortes. Comme le dit Ésaïe dans les premiers versets de sa prophétie, c'est l'Église tout entière.

ہوہاشد ادب کے ہادوہی، یم عراب کے میلشوری روا ہادوہی عن سوا وج، صومآ نب ہای عشاردی،
اگل ناک، نیمز عا روا، ونس، ونامسآ عا ہی ہکی دی یم مایا کے ہای قزح روا، زاحآ، ماتوی، ہای زع
ہجم عن سومنأ روا، ہیک شرورپ روا الاپ وک سودن زرف عن یم، عہ ہای امرف عن دنوادخ مکنویک

Le pays pécheur est malade et a dépassé le temps où quelque remède pouvait lui être apporté qui changerait son cœur et son esprit. Ésaïe constate que les ivrognes se sont écartés de la voie, et Jérémie identifie cette voie comme étant les « anciens sentiers ». Le 11 septembre 2001, la pluie de l'arrière-saison a commencé à tomber, et Jérémie indique que c'est lorsque nous marchons dans les anciens sentiers, lesquels sont la « voie » dont les ivrognes se sont écartés, que nous trouvons le repos de la pluie de l'arrière-saison.

የኤፍሬም ሰካራሞች በሴፕቴምበር 11, 2001 ከመንገድ ወጥተዋል፤ እናም በ1863 ዓ.ም. “የቀድሞውን መንገዶች” የመከልከል ሂደትን በጀመሩ ጊዜ “ወደ ኋላ ተመልሰው” ነበር። የኋለኛው ዝናብ የሚያመጣው ዕረፍትና ማደስ የሚገኘው በእነዚያ “የቀድሞው መንገዶች” ውስጥ ነው፤ ያም ዝናብ በእነርሱ ላይ “ወዮ” በተነገረበት በዚያው ጊዜ ጀመረ። የእስልምና ሶስተኛው “ወዮ” ለኤፍሬም ትዕቢት ዘውድ የማይታወቅ ነበር፤ ምክንያቱም በትንሹ በትንሹ እስልምና በትንቢት ውስጥ ያለውን ሚና የሚለዩ መሠረታዊ እውነቶችን አስወግደው ነበር። ኤርምያስ በዚያን ጊዜ ጌታ ጠባቂዎችን እንዳስነሣ ይገልጻል፤ እነርሱም የዕንባቆም ጠባቂዎች ናቸው፤ እና በበሮች ጦርነት ውስጥ ላሉት የኤፍሬም ሰካራሞች የመለከቱን ድምፅ ሊያዳምጡ እንዳስፈለጋቸው አወጁላቸው። በሴፕቴምበር 11, 2001 የደረሰው ሶስተኛው “ወዮ” ሰባተኛው መለከት ነበር።

Abasinzi bo muri Efurayimu banze amategeko y’Imana, ariko icyerekezo cy’iyo “mpaka,” cy’urugamba rwo ku irembo, ni amategeko y’ubuhanzu bw’Imana, nk’uko bigaragazwa n’uburyo

bwashyizweho mu murimo w'abamarayika ba mbere n'uwa gatatu. Nyuma y'uko Yesaya amaze gushyiraho urubuga rw'ibivugwa mu mirongo umunani ya mbere y'igice cya makumyabiri n'umunani, ahita agaragaza ubwo buryo ari bwo mvura y'itumba, kandi by'umwihariko akerekana ko abo basinzi ari "abagabo b'abanyagasuzuguro, bategeka" "i Yerusalemu."

Koga će naučiti znanju? i koga će učiniti da razumije nauku? one koji su odviknuti od mlijeka i odvojeni od prsiju. Jer zapovijest mora biti na zapovijest, zapovijest na zapovijest; pravilo na pravilo, pravilo na pravilo; ovdje malo, ondje malo. Jer će mucavim usnama i drugim jezikom govoriti ovome narodu. Onima kojima je rekao: Ovo je počinak kojim možete dati umornome da počine; i ovo je osvježenje; ipak nisu htjeli slušati. Ali riječ Gospodnja bila im je: zapovijest na zapovijest, zapovijest na zapovijest; pravilo na pravilo, pravilo na pravilo; ovdje malo, ondje malo; da bi išli, i pali nauznak, i bili skršeni, i uhvaćeni u zamku, i zarobljeni. Zato čujte riječ Gospodnju, ljudi podrugljivi, koji vladate ovim narodom što je u Jerusalemu. Jer ste rekli: Učinili smo savez sa smrću, i s paklom smo u sporazumu; kad prođe bič koji preplavljuje, neće doći do nas; jer smo laž učinili svojim utočištem, i pod prijevaramo smo se sakrili. Zato ovako govori Gospod Bog: Evo, polažem na Sionu za temelj kamen, prokušani kamen, dragocjeni ugaoni kamen, siguran temelj; ko vjeruje, neće hitati. I sud ću položiti na mjerilo, i pravednost na visak; i grad će pomesti utočište laži, i vode će preplaviti skrovište. I vaš savez sa smrću bit će poništen, i vaš sporazum s paklom neće opstati; kad prođe bič koji preplavljuje, tada ćete biti pogaženi njime. Izaija 28:9–18.

Le « débat » est ici défini en ces termes : « à qui enseignera-t-il la connaissance ? et à qui fera-t-il comprendre la doctrine ? » Le « qui » s'adresse aux élèves potentiels, mais le sujet porte sur la compréhension de la doctrine, laquelle est connaissance. Lorsque le livre de Daniel est descellé, il y a une augmentation de la connaissance, représentant un accroissement de la compréhension des vérités de la Parole de Dieu. Le mot « doctrine » désigne un ensemble de croyances, de principes, d'enseignements ou de règles qui constituent un système particulier de pensée ou un corps de connaissance. Pour comprendre les « doctrines » bibliques, il est nécessaire de recourir à une méthodologie biblique pour constituer ce corps de connaissance.

La méthodologie est désignée ainsi : « précepte sur précepte, précepte sur précepte ; ligne sur ligne, ligne sur ligne ; un peu ici, un peu là. » La méthodologie qui a identifié le 11 septembre 2001 comme l'arrivée du troisième « Malheur » repose sur la mise en parallèle de la ligne prophétique du premier « Malheur » avec la ligne prophétique du deuxième « Malheur », ce qui fournit deux témoins de la ligne du troisième « Malheur ». Cette méthodologie est l'épreuve du « débat » qui produit deux catégories d'adorateurs, car « la parole de l'Éternel leur fut précepte sur précepte, précepte sur précepte ; ligne sur ligne, ligne sur ligne ; un peu ici, un peu là ; afin qu'ils aillent, qu'ils tombent à la renverse, qu'ils soient brisés, enlacés et pris. »

耶路撒冷那些掌權的褻慢人之五次絆跌,乃是五個愚拙童女的表徵.這方法顯然是一種試驗;因為以法蓮的醉漢棄絕了耶利米所傳古道,不肯聽從守望者號筒的警告,製造假冒的筵席,又與死亡立約;就在同一時刻,那些在城門爭戰中佩戴萬軍之耶和華冠冕的人,卻正在立生命之約.

28-րդ գլխում քարի մերժումը բերում է հեղեղող մտրակի դատաստանը, որը գազանի նշանի աստվածաշնչյան խորհրդանիշն է, և որը սկսվում է Միացյալ Նահանգներում կիրակնօրյա օրենքով, ապա հեղեղում է ամբողջ աշխարհը: Կիրակնօրյա օրենքի ժամանակ այն ուխտը,

որ Աղվենտիստական եկեղեցին կապել է «մահի» և «դժոխքի» հետ, պիտի վերացվի: Երբ վերացվի Եփրեմի հարբեցողների մահվան հետ կապած ուխտը, նրանց «ստության ապաստանը» պիտի հեռացվի: «Ստության ապաստանը» Պողոս առաքյալի կողմից ներկայացված է որպես այն սուտը, որ բերում է զորեղ մոլորություն, իսկ այն զորեղ մոլորությունը, որ թափվում է Երուսաղեմը կառավարող ծաղրասեր մարդկանց վրա, պատասխան է ճշմարտության հանդեպ նրանց ատելությանը:

Même lui, dont l'avènement s'accomplit selon l'opération de Satan, avec toute puissance, avec des signes et des prodiges mensongers, et avec toutes les séductions de l'iniquité parmi ceux qui périssent, parce qu'ils n'ont pas reçu l'amour de la vérité pour être sauvés. C'est pourquoi Dieu leur enverra une puissance d'égarement, afin qu'ils croient au mensonge, afin que soient condamnés tous ceux qui n'ont pas cru à la vérité, mais qui ont pris plaisir à l'injustice. Mais nous devons toujours rendre grâces à Dieu à votre sujet, frères bien-aimés du Seigneur, parce que Dieu vous a choisis dès le commencement pour le salut, par la sanctification de l'Esprit et par la foi en la vérité. C'est à cela qu'il vous a appelés par notre Évangile, pour que vous obteniez la gloire de notre Seigneur Jésus-Christ. Ainsi donc, frères, demeurez fermes, et retenez les traditions que vous avez apprises, soit par notre parole, soit par notre épître. 2 Thessaloniens 2:9–15.

“ongo ya lokuta,” oyo ebimisaki “bokosi ya makasi,” na nsuka ememaka etumbu ya mobeko ya Lomongo oyo ekoya kala mingi te. Ntoma Paulo azali kolakisa kelasi ya bato oyo balingaka solo te, mpe kelasi moko oyo basantisami na nzela ya solo, boye azali kotanga bituluku mibale oyo ezali na ntembe ya Habakuki mokapo ya mibale. Na mokapo ya ntuku mibale na libwa, Yisaya abandi na kozongela liloba Ariel mbala mibale, oyo ezali kombo mosusu ya Yelusaleme.

Mali nga Ariel, ngadto kang Ariel, ang siyudad diin nagpuyo si David! Idugang ninyo ang tuig ngadto sa tuig; ipadayon nila ang paghalad ug mga halad-inihaw. Isaias 29:1

Ang simbolikong pagdodoble ng “Ariel” (ang lungsod ng Jerusalem) ay muli na namang hinahatulan sa pamamagitan ng isang “sa aba.” Ang pagpatay ng mga hain “taun-taon” ay kumakatawan sa patuluyang paghihimagsik na nagsimula noong 1863. Inilalarawan ng mga sumusunod na talata ang hatol na magaganap sa iglesiang Seventh-day Adventist sa panahon ng krisis ng batas ng Linggo. Sa talata siyam ay tinutukoy ang isang “kababalaghan,” na nagbibigay-diin sa pagtatalo hinggil sa metodolohiya, samantalang kinikilala rin ang mapanghimagsik na kalagayan ng Adventismo bilang isang sangkap ng mensahe ng Sigaw sa Hatinggabi, na kaugnay din ng ikalawang anghel gaya ng inilalarawan ng pagdodoble ng “Ariel” sa unang talata.

Restez frappés d'étonnement, et soyez dans la stupeur; poussez des cris, et criez: ils sont ivres, mais non de vin; ils chancellent, mais non de boisson forte. Car l'Éternel a répandu sur vous un esprit d'assoupissement profond, et il a fermé vos yeux; il a couvert les prophètes et vos chefs, les voyants. Et toute vision est devenue pour vous comme les paroles d'un livre scellé, qu'on remet à un homme instruit, en disant: Lis ceci, je te prie. Et il répond: Je ne le puis, car il est scellé. Puis on remet le livre à celui qui n'est point instruit, en disant: Lis ceci, je te prie. Et il répond: Je ne suis point instruit. C'est pourquoi le Seigneur a dit: Parce que ce peuple

s'approche de moi de sa bouche et m'honore des lèvres, tandis que son cœur s'est éloigné de moi, et que la crainte qu'il a de moi n'est qu'un commandement de tradition humaine, à cause de cela, voici, je continuerai d'agir merveilleusement envers ce peuple, par des prodiges sur prodiges; la sagesse de ses sages périra, et l'intelligence de ses hommes prudents se dérobera. Ésaïe 29:9–14.

Pak diskisyon ki anrejistre nan chapit vennsèt la, epi ki reprezante agimantasyon ant vrè metodoloji ak fo metodoloji, tafya mesye meprizan ki ap dirije Jerizalèm yo idantifye kòm yon avègman ki anpeche lidèchip Advantis la konprann liv ki sele a. Liv Danyèl ak Revelasyon an se menm liv la, epi pati nan liv la ki dezsele jis anvan tan gras la fini se Revelasyon Jezi Kris la. Li gen ladan l enigm “wityèm nan ki soti nan sèt yo”. Li reprezante pa “sekrè” yo te bay Danyèl pou l konprann nan chapit de a. Se “istwa kache” Sèt Loraj yo. Se mesaj Islam nan kòm twazyèm “Malè” a, epi mesaj “Rèl Minwi” a.

Դանիելի և Յայտնության միակ գիրքը տրուած է նրանց, որոնք ներկայացուած էին Քրիստոսի օրերի Սանհեդրինով՝ որպէս առաջնորդութեան այն համակարգի խորհրդանիշ, որ դաւանում է, թէ հաստատում և պաշտպանում է Աստուծոյ ճշմարտութիւնը, բայց ի վերջոյ մասնակցում է Ճշմարտութեան խաչելութեանը: Սանհեդրինով կերպարանաւորուած այդ համակարգը Երուսաղէմը կառավարող արհամարհող մարդիկն են: Նրանց է տրուած կնքուած գիրքը, և նրանց պատուական, կրթուած ու գիտնական պատասխանը այն մասին, թէ գիրքն ինչ է նշանակում, այն է, որ չեն կարող կարդալ այն, որովհետեւ կնքուած է: Ապա նոյն գիրքը տրուում է հօտին, որ վարժեցուած է հետեւելու միայն նրանց, որոնք որպէս առաջնորդներ առանձնացուած են. և նրանց պատասխանը այն է, որ այն կը հասկանան միայն այն դէպքում, եթէ Երուսաղէմը կառավարող արհամարհող մարդիկը՝ վերջին օրերի Սանհեդրինը, ասեն իրենց, թէ ինչ է այն նշանակում:

La méthodologie qui fut donnée à William Miller, puis à Future for America, constitue un jalon de l'histoire prophétique. C'est un jalon qui identifie une question décisive de vie ou de mort. Sans la méthodologie correcte, le message de la pluie de l'arrière-saison est « comme les paroles d'un livre scellé ». Sans le message de la pluie de l'arrière-saison, l'expérience produite par ce message est impossible à obtenir. Cette méthodologie est le processus qui consiste à mettre ligne prophétique sur ligne prophétique, d'ici dans la Bible, et de là dans la Bible. Le débat sur la méthodologie commença lorsque le premier message fut revêtu de puissance, tant dans les histoires du commencement que de la fin des derniers jours.

Amatongo y'intangiriro y'ukomoka kw'umuryango wa ba Millerite, impaka zatangiye ku wa 11 Kanama 1840, kandi zongera kubaho ku iherezo ry'ayo mateka, mu gihe umuryango wa ba Millerite ba Filadelifia wahindukiraga ukaba umuryango wa ba Millerite ba Lawodikiya. Izo mpaka zongeye gutangira mu mateka y'umuryango wa Lawodikiya w'umumarayika wa gatatu ku wa 11 Nzeri 2001, kandi zongera kubaho ku iherezo ry'uwo muryango igihe umuryango wa Lawodikiya w'umumarayika wa gatatu uhindukiraga ukaba umuryango wa Filadelifia w'abihumbi ijana na mirongo ine na bane. Mu igeragezwa ry'intangiriro rya ba Millerite, no mu igeragezwa ry'iherezo rya ba Millerite, iryo geragezwa ryagaragajwe n'uburyo bw'imikorere bw'intumwa Eliya. Yesu, nk'Alufa na Omega, buri gihe agaragaza iherezo akoresheje intangiriro.

La méthodologie consistant à établir ligne sur ligne est celle que nous allons désormais employer en abordant, dans le prochain article, notre examen des chapitres quatre et cinq de Daniel.

“မည်သူတစ်ဦးတစ်ယောက်မျှ ခရစ်တော်သည် မည်သည့်အချိန်၌ ကျွန်ုပ်တို့အား သို့မဟုတ် မကျွန်ုပ်တို့ကို အချိန်သတ်မှတ်၍ ဆိုနိုင်သော မှန်ကန်သည့် သတင်းစကားကို မပိုင်ဆိုင်ကြ။ ခရစ်တော်သည် မိမိကျွန်ုပ်တို့အား ငါးနှစ်၊ ဆယ်နှစ်၊ သို့မဟုတ် နှစ်ဆယ်နှစ် နောက်ကျစေတော်မူသည်ဟု ဆိုရန် အာဏာကို ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်အားမျှ မပေးတော်မူကြောင်း သိရသော သိမှတ်ကြသော။ ‘သင်တို့လည်း အသင့်ရှိကြသော။ အကောင်းမှုကား သင်တို့ မထင်မှတ်သော နာရီ၌ လူသား၏သားသည် ကျွန်ုပ်တို့အား’ (Matthew 24:44)။ ဤသည်ကား ကျွန်ုပ်တို့၏ သတင်းစကားဖြစ်သည်။ ကောင်းကင်အလယ်၌ ပျံသန်းလျက်ရှိသော ကောင်းကင်တမန်သုံးပါးက ကြေညာလျက်ရှိသော အတိအကျသော သတင်းစကားပင် ဖြစ်သည်။ ယခု လုပ်ဆောင်ရမည့် အမှုတော်မှာ လဲကျနေသော လောကီသားတို့အား ကရုဏာ၏ ဤနောက်ဆုံးသတင်းစကားကို ကျွန်ုပ်တို့အား ဖော်ပြပေးခြင်းပင် ဖြစ်သည်။ ကောင်းကင်မှ အသက်သစ်တစ်ရပ် ရောက်ရှိလာလျက် ဘုရားသခင်၏ လူမျိုးတော်အပေါင်းတို့ကို အုပ်စိုးလျက်ရှိသည်။ သို့ရာတွင် အသင်းတော်အတွင်း ကွဲပြားခြင်းတို့ ဖြစ်ပေါ်လာမည်။ အုပ်စုနှစ်စု ပေါ်ထွန်းလာမည်။ စပါးနှင့် ပေါက်ပင်တို့သည် ရိတ်သိမ်းချိန်အထိ အတူတကွ ကြီးထွားကြသည်။”

“कार्य और भी गहरा होता जाएगा और समय के बलिकुल अंत तक अधिक गंभीर बनता जाएगा। और जो सब परमेश्वर के सहकर्मी हैं, वे उन पवित्र लोगों को एक बार सौंपे गए विश्वास के लिये अत्यन्त गंभीरता से संघर्ष करेंगे। वे वर्तमान सन्देश से नहीं हटाए जाएँगे, जो पहले ही अपनी महिमा से पृथ्वी को आलोकित कर रहा है। परमेश्वर की महिमा के अतिरिक्त किसी और बात के लिये संघर्ष करना किसी मूल्य का नहीं है। केवल वही चट्टान स्थिर रहेगी जो युगानुयुग की चट्टान है। यीशु में जैसी सत्यता है, वही इन भ्रम के दानों में शरणस्थान है....”

«Prophecy a tsoela pele ho phethahala, mola holim’a mola. Ha re ema ka tieo haholoanyane tlas’a folakha ea molaetsa oa lengeloi la boraro, re tla utloisisa ka ho hlaka haholoanyane boprofeta ba Daniele; hobane Tšenolo ke tlatsetso ea Daniele. Ha re amohela ka botlalo haholoanyane leseli le hlalisoang ke Moea o Halalelang ka bahlanka ba Molimo ba inehetseng, ’nete tsa boprofeta ba boholo-holo li tla bonahala li tebile haholoanyane, li tiile haholoanyane, esita le joaloka terone ea ka ho sa feleng; re tla ba le tiisetso ea hore batho ba Molimo ba buile ba susumetsoa ke Moea o Halalelang. Batho ka bobona ba tshwanetse ho ba tlas’a tšusumetso ea Moea o Halalelang hore ba tle ba utloisise lipolelo tsa Moea ka baprofeta. Melaetsa ena ha ea ka ea fanoa bakeng sa ba ileng ba bolela boprofeta, empa e ne e fanoa bakeng sa rōna ba phelang har’a liketsahalo tsa phethahatso ea bona.»

«Eu não sentiria que poderia apresentar estas coisas, se o Senhor não me tivesse dado esta obra para fazer. Há outros além de você, e mais do que um ou dois, que, como você, pensam ter nova luz e estão inteiramente prontos para apresentá-la ao povo. Mas seria agradável a Deus que aceitassem a luz já dada e andassem nela, e fundamentassem sua fé nas Escrituras, as quais sustentam as posições mantidas pelo povo de Deus por muitos anos. O evangelho eterno deve ser proclamado por agentes humanos. Devemos fazer soar as mensagens dos anjos que são representados como voando pelo meio do céu, com a última advertência a um mundo caído. Se não somos chamados a profetizar, somos chamados a crer nas profecias e a cooperar com Deus em dar luz a outras mentes. Isto é o que estamos procurando fazer.» Selected Messages, book 2, 113, 114.